



ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး (RCSS)
ခေးပိုခင်းဇဳာတ်,
ဝခင်းသာခင်းခတ်းယးမဝ်းဂမ် ငလးဂး,ခါခင်းခါမိးဂူးမိုင်းမိုင်း
မံဝခင်း - ပိး (2022) June (26) ဝခင်း

1. လွမ်းခင်း,မိးဝံပေးလသီ, ဇင်;မူလှ်ယးမဝ်းဂမ်ခေန် ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး/တပွဲသိုင်းလိုင်;တံး (RCSS/SSA) လံးလတ်းရှ်တံးပင်ဂိုဝ်းဝခင်းသာခင်းခတ်းယးမဝ်းဂမ် ငလးဂး,ခါခင်းခါမိးဂူးမိုင်းမိုင်း ဂူးပိးပိး တီးလွံတံးလိုင်; ငဝ်းလိုင်;ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး ငလးခင်းခေးတီးဂမ်းဂမ်လိုင်;ခေန်သေ လုတ်,ဇဝ်ယးမဝ်းဂမ် လိုင်;တိုလံးခေန် ယူ,ယဝ်။
2. ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး/တပွဲသိုင်းလိုင်;တံး မိးဝံပေးလသီ, တးကပ်ဂါခင်းပုဂ်းပွင် တာင် တံခင်းယးမဝ်းဂမ်ဝံသေ ကုပ်,ကူဝ်းဂါခင်းဂိုတ်းတိုင်းလွမ်း လိုင်;ပွင်လိုင်;ခတ်းလှ်ဂေး တိုခင်း ကပ်သို,ကုပ်,ကူဝ်းပး တွခင်းတးကပ်ဂါခင်းပုဂ်းပွင် ဂေးခံပခင်းရှယးမဝ်းဂမ်မးယူ,ယဝ်။ မိုင်း 27-28 Oct 2012 လံးမိးပင်ကုပ်,ကူဝ်းသာမ်ဇံ, ခင်းခေး ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး UNODC ငလး လိုင်;ပွင်လိုင်; ပုခင်းတးတေရှမ်းဂခင်းကပ်ဂါခင်းပုဂ်းပွင် ဂေးခံပခင်းရှ ယးမဝ်းဂမ် ပိခင်းခတ်း ကွခင်းတင်း ငလးတးသိုပ်,ရှမ်းဂူးလုမ်း လိမ်ခင်းမိုင်း ခွင်;မိုင်း ပးယူ,။
3. ပခင်းရှယးမဝ်းဂမ်ဂိုတ်,မိးမးခင်းမိုင်းရှမ်း ငလးခင်းလုဂ်းလိုင်;ခေန် ယွခင်းတးဂါခင်းပုဂ်း ပွင်ဂူးလွင်းလွင်း ကမ်,တိမ်ထုခင်း။ ပိုင်းခေန်ငလး ခွင်,သီ,ကပ်ခိုခင်းလိုင်;တံး/တပွဲသိုင်း လိုင်;တံး တိုခင်းယုမ်,ယမ်ဝး တးကပ်ဂါခင်းပုဂ်းပွင်ဂူးလွင်းလွင်း ခိုခင်းယို,တိမ်ထုခင်းမး ခေန် ပိခင်းဂါခင်းကခင်းတေဂေးခံ ပခင်းရှယးမဝ်းဂမ်လံးသေကမ်,ဂေး တေလင်းဂေးခံပး လွင်းဂွတ်းဇခါခင်း ကခင်းခိုခင်းလိမ်းလံးဇုလ်ငါခင်း UNGASS (the UNGASS Outcome Document) ပိး 2016 ငလးခပ်မံ 2030 ပုခင်းတးဂါခင်းပုဂ်းပွင်ယိုခင်းယာ်း ရှမ်း UN (the 2030 Agenda for Sustainable Development) ပိး 2015 ယိုင်းကါခင်းဂေးခံဂူး,ရှ်းကပ်လံးမး ယိုင်းမံ ခင်းပိး 2030 ခေန်ယူ,။



4. ဂၢၢ်ခၢ်ဃီၣ်ယးမၤဂၢ်ခၢ်ခၢ် ပီၣ်ခၢ်ပွတ်းကွၢ်ခၢ်, တွၢ်ခၢ်ခၢ်; ခၢ်ခၢ်ဂၢၢ်ခၢ်ခၢ်ပၢ်ခၢ်ဂၢၢ် ယးမၤဂၢ် ဂၢ်ခၢ်ခၢ်ခၢ်ခၢ်ဂၢၢ်ခၢ်ခၢ်ယးမၤဂၢ် ပီၣ် 2021-2022 ခၢ်ခၢ် ခွၢ်, သီ, ကၢ်ခိုခၢ်လၢ်; တံး/တပွဲသိုၣ်လၢ်; တံး လံး; ဂၢ်ခၢ်ခၢ်; မး ခၢ်, ဃီ, တံး; ခၢ်ယး, ယပွဲ။

(ဂ) ယးမၤ	(1,353,917) မိတ်
(ခ) ဂွၢ်, ဃီ (Brown Sugar)	(304) ဂီ, လူၣ်, ဂရမ်,
(င) ကီၣ်တံးသိတ်	(48,800) လီ, တိုၣ်,
(လ) ဃွၢ်သုၣ်, တး,	(36,000) ဂီ, လူၣ်, ဂရမ်,
(သ) ယးဃီခၢ်, ဃီ,	(20.534) ဂီ, လူၣ်, ဂရမ်,
(ဃ) ယးလမ်	(3,968.625) ဂီ, လူၣ်, ဂရမ်,
(တ) ဂုၢ်ခၢ်ဂၢၢ်/ယးမၤဂၢ် တံးလူၣ်လံး (18)။ ယိး (3)။ ဂုၢ် (21) ဂၢၢ်	
(ထ) မုၢ်ခၢ်မးပၢ်တၢ်ယးမၤ; လံး (335)။ ယိး (2) ဂုၢ် (337) ဂၢၢ်	
(ဆ) ခုၣ်တံးလံးပး	လူတ်. (7) လမ်း

5. တးဃီမုၢ်ယးမၤဂၢ် ဂုၢ်ပးမုတ်, ဂုၢ်လံးခၢ်. RCSS တေဂုၢ်မုၢ်ဂုၢ်ဃီ, သေ ဂုၢ်တံးသၢ်; ဂုၢ်ယး, ယပွဲ။


 ဂၢၢ်ဂၢၢ်ခၢ်ပွတ်းဂၢၢ်ခၢ်လူၣ်
 ခွၢ်, သီ, ကၢ်ခိုခၢ်လၢ်; တံး

တံးဂၢ်သိုၣ်,-

- 1) လၢ်; သိုၣ်: ကုၢ်မုၢ်: - (+95 965 041 7360)
- 2) လၢ်; ဂုၢ်ခၢ် ခၢ်လၢ်, - (+66 649 704 061)